

骨干;主要力量: ~ မထိုင် 骨干,中坚

ကျောလျား နာ <kyaw: ya:> 脊,(长长的)背面

ကျို ကါ <kyo'> ①向下弯垂 ②谦虚

ကျို ကါ <kyo> ①烧水: ရေနွေးတအိုး ~ သည်။ 烧一锅水。

②熔化,炼: သံမဏိ ~ သည်။ 炼钢。③熬,煎(药): ဆေး ~ သည်။ 煎药。

ကျိုကျို မသါ <kyo kyo> 哭哭啼啼

ကျိုချက် ကါ <kyo khyet> ①烧(水) ②熔化 ③熬,煎(药等)

ကျိုး I နါ <kyo:> (合)利益,好处,结果: တိုင်း ~ ပြည် ~ အတွက် 为了国家的利益 II ကါ <kyo:> ①断: သစ်ကိုင်း ~ သွားပြီ။ 树枝断了。②破损,破碎,零乱: စကားအစဉ် ~ တယ်။ 话语零乱。 / တာ ~ သည်။ 堤坝决口。 / ဥပုသ် ~ သည်။【佛】破戒。③(物品,时间)消耗一半: အရက်တဝက်တောင် ~ သွားပြီ။ 酒都喝过半瓶了。 / လဝက်မ ~ ခင်လခချောပြီ။ 不到半个月,工资就用完了。④锐气减弱,驯服: မီးညွန့် ~ သွားပြီ။ 火势已经减弱。 / သူ့ညိုဦး ~ သွားပြီ။ 他的弟弟老实了(意为被制服了)。

ကျိုးကျဲ နဝါ <kyo: kye:/kyo: gye:> 稀落,稀疏,疏落: ဆံပင် ~ နှင့်အဖွား 头发稀疏的老太婆 / သစ်ပင်များကိုကျိုးကျိုး ကျဲကျဲမြင်ရသည်။ 看到稀落的树木。

ကျိုးကျိုးကျဲကျဲ ကဝါ <kyo: gyo: kyan gyan> 声音清晰地
ကျိုးကျိုးကျည်ကျည် ကဝါ <kyo: gyo: kyi gyi> ①声音清晰地 ②尊重地

ကျိုးကျင် / ကျိုးကျင်း I နါ <kyo: kyin / kyo: kyin:> (古) 青年 II ကါ <kyo: kyin / kyo: kyin:> ①发光 ②闪烁

ကျိုးကျည် ကါ <kyo: kyi> (古) 尊重

ကျိုးကျိန်ကျိုးကျိန် မသါ <kyo: gyein kyo: gyein> 鸚鵡叫声
ကျိုးကြောင်း နါ <kyo: kyaun:> 前因后果: ~ ဆက်စပ်ကြည့်သည်။ 把前因后果联系起来看。 / ~ ဆီလျော်စွာ 合情合理地

ကျိုးကျွန် ဝါ <kyo: kyun/kyo: gyun> 一般放在动词否定式后,表示“佯装……”: မသိ ~ 佯装不知 / မမြင် ~ မကြား ~ 装聋作哑

ကျိုးဆတ်နာ နါ <kyo: hsat na> 【医】易骨折的病

ကျိုးညွတ် ကါ <kyo: nyut> 尊重,拜服,佩服

ကျိုးတိကျဲတဲ ကဝါ <kyo: ti' kye: de:> =ကျိုးတိုးကျဲတဲ

ကျိုးတိကျိုးတဲ ကဝါ <kyo: ti' kyo: de:> =ကျိုးတိုးကျဲတဲ

ကျိုးတိုးကျဲတဲ ကဝါ <kyo: do: kye: de:> 稀稀落落,稀稀拉拉: အိမ်များကို ~ ဆောက်ထားကြသည်။ 房子东一幢西一幢盖得稀稀落落的。 / ဆံပင် ~ နှင့်လူ 头发稀疏的人

ကျိုးနင်းကျိုးနင်း ကဝါ <kyo: nin: kyo: nin:> 一瘸一拐

ကျိုးနပ် ကါ <kyo: nat> (合) အကျိုးနပ် 与其他字连用时

将အ省略,意为: 值得,不辜负,得到...结果: ခင်ဗျား မျှော်လင့်ရ ~ ပါစေမယ်။ 保证不辜负你的期望。 / ဖတ်တဲ့လူနားမလည်ရင်ရေးရကျိုးမနပ်ပေဘူးပေါ့။ 如果读者不懂,那就白写了。

ကျိုးနွံ ကါ <kyo: nun> ①锐气大减,傲气减弱 ②毕恭毕敬,臣服: ကိုလိုနိုနိုင်ငံသားတို့ကနယ်ချဲ့နိုင်ငံတို့ကိုမ ~ ကြချေ။ 殖民地人民不肯臣服于帝国主义。③勤奋: အလုပ်အကိုင်ကို ~ စွမ်းလုပ်ကိုင်။ 工作不勤奋。④虚心: ~ စွာဆည်းပူးနည်းယူသည်။ 虚心学习。

ကျိုးပဲ့ ကါ <kyo: pe'> 破损: အိမ်ထောင်ပရိဘောဂများ ~ ကုန်သည်။ 家具都破损了。

ကျိုးပေါက် ကါ <kyo: paut> ①【佛】破戒 ②(堤坝)决口: တာရိုး ~ သွားသည်။ 河堤决口了。 / ခံတပ်ကြီး ~ ရှိသွားပြီ။ 堡垒陷落了。

ကျိုးပျက် ကါ <kyo: pyet> 破碎,零乱;毁坏;被坏: ဆွေးနွေးပွဲကို ~ စေခဲ့သည်။ 致使谈判破裂了。 / အကျင့်သီလ ~ သည်။ 【佛】破戒。

ကျိုးဖတ် နါ <kyo: bat> 碎块

ကျိုးယုတ်ရှက်ကွဲ ကဝါ <kyo: yout shet kwe:> 身败名裂,名声扫地

ကျိုးယုတ်ရှက်ရ ကဝါ <kyo: yout shet ya'> =ကျိုးယုတ်ရှက်ကွဲ
ကျဲ နဝါ <kyan'> 平: မြေမျက်နှာပြင်သည်တ ~ တည်းဖြစ်သည်။ 地势平坦。

ကျဲ ကါ <kyan> 涂匀,抹平

ကျဲကျဲ မသါ <kyan gyan> 叮叮咚咚,铿铿锵锵

ကျဲကျဲသီးသီး ကဝါ <kyan gyan thi: dhi:> (诗) 吵闹,喧哗
ကျဲကျဲသောင်းသောင်း ကဝါ <kyan gyan thaun : dhaun:> (诗) 吵闹,喧哗

ကျုံ ကါ <kyon'> ①变窄,收缩: စွပ်ကျယ် ~ သွားသည်။ 汗衫缩水了。②拘谨,拘束,畏缩,毕恭毕敬: အနေရအထိုင်ရ ~ သည်။ 起居言行拘谨, / သူ့ရှေ့တွင် ~ နေသည်။ 在他面前很拘谨。

ကျုံကျုံ ကဝါ <kyon' gyon'> 端庄,端正,毕恭毕敬: သင်ပြုံးပေါ်မှာ ~ ထိုင်လိုက်သည်။ 端正地坐在席子上。 / အမေအနီးတွင် ~ ကလေးရပ်လိုက်သည်။ 恭敬地站在母亲身边。

ကျုံကျုံယုံယုံ ကဝါ <kyon' gyon' yon' yon'> 端正,拘谨,恭敬: ~ ထိုင်နေသည်။ 拘谨地坐着。

ကျုံဝင် ကါ <kyon' win> 缩,缩进,缩短;收缩: လိပ်ခါခေါင်းသည် ~ သွားသည်။ 乌龟把头缩了进去。

ကျုံ နဝါ <kyon> (古) 缺乏,少

ကျုံစား ကါ <kyon za:> ①(古)被水冲垮 ②遭殃,倒霉

ကျုံဆိုနာ နါ <kyon zo'na> 食欲不振

ကျုံး နါ I <kyon:> ①护城河(壕): ရေ ~ 护城河 / ညွန် ~ 烂泥壕 / အခြောက် ~ 城隍(没有水的城壕) ②捕